

(၆) ကြိမ်မြောက် အာဆီယံလူငယ်ဗွီဒီယိုပြိုင်ပွဲ (၂၀၂၂) ကျင်းပမည်

နေပြည်တော်၊ ဧပြီ (၂၂)ရက်

အာဆီယံဖောင်ဒေးရှင်း (The ASEAN Foundation) ၊ အတွင်းရေးမှူးချုပ်ရုံး၊ အမေရိကန် နိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် ကမ္ဘာ့ဒီးယားနိုင်ငံ၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာနတို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် (၆) ကြိမ်မြောက် အာဆီယံလူငယ် ဗွီဒီယိုပြိုင်ပွဲ (၂၀၂၂) အား “ကပ်ရောဂါကာလအတွင်းလူငယ်များအားလုံး တက်ကြွစွာဖြင့်စိန်ခေါ် မှုများကို အတူရင်ဆိုင်ဖြေရှင်းကြစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

(၆) ကြိမ်မြောက် အာဆီယံလူငယ်ဗွီဒီယိုပြိုင်ပွဲ (၂၀၂၂) သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အသက် (၁၈)နှစ်မှ (၃၀)နှစ်အတွင်းရှိ အပျော်တမ်းလူငယ် ဗွီဒီယိုရိုက်ကူးသူများ (လက်ရှိအချိန် တွင် ရုပ်ရှင်ဗွီဒီယိုထုတ်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေခြင်းမရှိသူများ) ပါဝင်ယှဉ်ပြိုင် နိုင်ပြီး ပါဝင်ယှဉ်ပြိုင်လိုသည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် bit.ly/AYVC2022 မှ တစ်ဆင့် အမည်စာရင်းပေးသွင်း၍ ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိ လိုပါက secretariat@aseanfoundation.org သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် <https://asean.org/aseanyouth2022-asean-declares-2022-as.../> တွင်လည်းဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ပြိုင်ပွဲဝင်ဗွီဒီယိုများကို ၂၀၂၂ခုနှစ်၊ မေလ(၈)ရက်နေ့ နောက်ဆုံးထားကာ <http://www.aseanyouthvideocontest.com> သို့ပေးပို့ယှဉ်ပြိုင်သွားရမည် ဖြစ်ပါသည်။

အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက လူငယ်ရေးရာဦးစီးဌာန၊ တယ်လီဖုန်း အမှတ် ၀၆၇-၃၄၁၃၉၄၇၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။